

, ခါ .

|

ပိယဏိ

PIDAGING

ပလကနွံဒါဝိဏ္ဏိတိဂုဏပဗ္ဗမဉ္ဇရမာဏိ

MAKA BANTANG AWIG-AWIG DESA PAKRAMAN MADENAN

မုဒါဗိဏ္ဏ

MURDHA - CITTA

ပုဏမာဗ္ဗာဏဒု .

PRATHAMAS SARGAH

ဗြိဏိယမာဗ္ဗာဏဒု .

DWITIYAS SARGAH

ဗြိဏိယမာဗ္ဗာဏဒု .

TRITIYAS SARGAH

ဟာနွံဗြိဏိတိဂုဏ .

ARAN LAN WEWIDANGAN DESA

ပဏိဏိဗ္ဗာဏမိဏ္ဏဒု .

PATITIS LAN PAMIKUKUH

မာဏိတိဂုဏပဗ္ဗမာဏိ .

SUKERTA TATA PAKRAMAN

ပဗ္ဗဏိ. ခါ. ဟိဏ္ဏိဗ္ဗာဏ

Palet 1 Indik Krama

ပဗ္ဗဏိ. ဗု. ဟိဏ္ဏိဗ္ဗာဏ

Palet 2 Indik Prajuru

ပဗ္ဗဏိ. ဗု. ဟိဏ္ဏိဗ္ဗာဏ

Palet 3 Indik Kulkul

ပဗ္ဗဏိ. င. ဟိဏ္ဏိဗ္ဗာဏ

Palet 4 Indik Paruman

ပဗ္ဗဏိ. ၅. ဟိန္ဒိုက်ကြွေတရုဏ္ဏ
Palet 5 Indik Druwen Desa

ပဗ္ဗဏိ. ၆. ဟိန္ဒိုကျွမ်ထပပိတ်ဗ်ပါ
Palet 6 Indik Sukerta Pamitegep

ကပိ. ၁. ကင်္ဂလ်လ်
Kaping 1. Karang lan tegal.....

ကပိ. ၂. ပပယာဘ်
Kaping 2. Pepayonan

ကပိ. ၃. ဝ်တတဘ်
Kaping 3. Wewangunan

ကပိ. ၄. ဝ်တတဘ်
Kaping 4. Wewalungan

ကပိ. ၅. ဘယ
Kaping 5. Bhaya

ကပိ. ၆. ပဏဏ္ဍနီ
Kaping 6. Penyanggran Banjar

စာအုပ်အုပ်စု.

ပျဏ်းစာအုပ်စု

CATURTHAS SARGAH

SUKERTA TATA AGAMA

ပဗ္ဗဏိ. ၁. ဟိန္ဒိုကျွမ်ထပပိတ်ဗ်ပါ
Palet 1 Indik Dewa Yadnya

ပစ္စည်း. ၅. ဟိန္ဒူဗိယာဏ်

Palet 2 Indik Resi Yadnya

ပစ္စည်း. ၈. ဟိန္ဒူဗိယာဏ်

Palet 3 Indik Pitra Yadnya

ပစ္စည်း. ၆. ဟိန္ဒူဗိယာဏ်

Palet 4 Indik Manusa Yadnya

ပစ္စည်း. ၇. ဟိန္ဒူဗိယာဏ်

Palet 5 Indik Bhuta Yadnya

ပဏ္ဍိတမဂ္ဂ၊

ပျက်စီးစေပရဏာဏာဘိ

PANCAMAS SARGAH

SUKERTA TATA PAWONGAN

ပစ္စည်း. ၈. ဟိန္ဒူဗိယာဏ်

Palet 1 Indik Pawiwahan

ပစ္စည်း. ၅. ဟိန္ဒူဗိယာဏ်

Palet 2 Indik Nyapian

ပစ္စည်း. ၉. ဟိန္ဒူဗိယာဏ်

Palet 3 Indik Sentana

ပစ္စည်း. ၆. ဟိန္ဒူဗိယာဏ်

Palet 4 Indik Warisan

မဗ္ဗမဂ္ဂ၊

ဝိစာရ လာဘပိဗန္ဓာ

SASTHAS SARGAH

WICARA LAN PAMIDANDA

ပစ္စုပ္ပန်, တီ, ဟိန္ဒူဗျူဟာ
.....

Palet 1 Indik Wicara

ပစ္စုပ္ပန်, ဗျူဟာ, ဟိန္ဒူဗျူဟာ
.....

Palet 2 Indik Pamidanda

ပစ္စုပ္ပန်ဗျူဟာ,

ဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာ

SAPTAMAS SARGAH NGUWAH-NGUWUHIN AWIG-AWIG

ပစ္စုပ္ပန်ဗျူဟာ,

ပစ္စုပ္ပန်

ASTAMAS SARGAH SAMAPTA

မဲ့ဟ် စိတ္တ

MURDHA-CITTA

ဣန္ဒြိယံ အစိန္တယန္တကမပိန္နဲ၊

Om Awighnamastu Nama Siddham

ဗလဂပကျာဏ္ဍိဝံ ပဲဟံခိံ နုဟ် ဟံ့တိမိ ဟမံ့ တဂ် နိဏ

Malarapan saking Panghyaning, Ida Hyang Widhi asung wara kertha
ကျဉ်းဟ်တရုဏ္ဍိဝံ ကဟံ့ဂိပကျာဏလ နိဗ္ဗလ ဂိံ ဘုတက အင်္ဂုလ နါ
nugraha ngawentenang kahuripan sekala niskala ring Bhuwana Agung lan
ဘုတက အလိဏါ. ဟန္တုဏါဗြဟ္မ ဂုဏ်တရုဏ္ဍိပတက ကာမ ဟံ့တရုဏ
Bhuwana Alit. Manut dresta desane wantah pawakan pasayuban krama desa
ဘုတဟိံ ကုလတ်လပရတဂကျ. ဂုဏ်တရုဏ ကာဏ္ဍိဝံ ဘုတက အင်္ဂု.
rawuhing Kalu warga Pawongannya. Desane keanggehang Bhuwana Agung,
ပရတဂကျ ဂုဏ်တရုဏ် ပိဏ်က ဘုတက အလိဏါ.
pawongannya soang-soang pinaka Bhuwana Alit.

ဂုဏ်တရုဏ် ဘုတက အင်္ဂု. ဂုဏ်တရုဏ္ဍိပတက ကဟံ့ဂိပ

Sotaning Bhuwana Agung Desane wantah pawakan Bhuwana mahurip
ဂန္ဓိပုဟ် ဟိမိဏ ကာကျ ဟိဂုဏ :

jangkep saha Tri Hita Karananya luwire :

- ဟ. ပဲဟံ့တါ. ဗလကိံ ကဟံ့တါ ပဏိဏ္ဍိဂုဏ် နု
- ဟ. Parhyangan, sahananing kahyangan penyiwian desa genah
ဗဲဟ်က နုဟ်ဟံ့ပဂပတိဂုဏ် မပကိဏ္ဍိဂုဏ်.
- ngarcana Ida Hyang Parama Wisesa maka jiwana desane.

ပြာမသ္မာဒ

PRATHAMAS SARGAH

ဟာနန္တိတိမတရန္တ

ARAN LAN WEWIDANGAN DESA

ပရတုသိ. ဇိ.

Pawos 1

ဇိ. ရမကပဗ္ဗမသ္မာဒိမိမတမ္ပရမကပဗ္ဗမသ္မာဒိ..

(1) Desa pakraman mawasta Desa Pakraman Madenan

ဗ္ဗ. ဒိဏ်ကမ္မာဒိတိမတရန္တ မတမ်ပန္တိ.

(2) Jebar kakuwub wewidangannya mawates nyatur:

ဟ. မိမိဒု ရမကသိ. ကမ္မာဒိကမ္မာဒိကမ္မာဒိကမ္မာဒိ.

ha. Sisih wetan Tukad Mejan lan Desa Pakraman Kutuh

က. မိမိဒု ကမ္မာဒိ. ကမ္မာဒိကမ္မာဒိကမ္မာဒိကမ္မာဒိ.

na. Sisih kulon Tukad Yeh Song lan Desa Pakraman Gentuh

ဆ. မိမိဒု မိမိဒု. ကမ္မာဒိကမ္မာဒိကမ္မာဒိကမ္မာဒိ.

ca. Sisih Kidul Tegal pengulapan lan Desa Pakraman Sangambu

ဇာ. မိမိဒု ရမက, ပုဂံမလံဇိကမ္မာဒိကမ္မာဒိကမ္မာဒိကမ္မာဒိ.

ra. Sisih Lor Pura Alang Tengah Desa Pakraman Bondalem lan Desa

ပဗ္ဗမသ္မာဒကမ္မာဒိ.

Pakraman Tejakula.

၅. ရဟဏပျဉ်းခိမ်ကတက္ကန္တုနိ. ၅. နလိဒုဗန္ဓာ, ဤပဉ်းပဒုယုဟာမျိ. ဝိ.

(3) Desa puniki kawangun antuk 2 (kalih) banjar, turmaning kepah dados 7

ပိတုံရဟဏပျဉ်းမျိရဂ :

(pitung) tempek luire :

ဃ. ဗန္ဓာ နကတနိ :

ha. Banjar Kajanan :

- ရဟဏပျဉ်းခိမ်ကတက္ကန္တုနိ .
- Tempek Kajanan Desa
- ရဟဏပျဉ်းခိမ်ကတက္ကန္တုနိ .
- Tempek Pakarangan
- ရဟဏပျဉ်းခိမ်ကတက္ကန္တုနိ .
- Tempek Penyabangan

ခ. နီရဟဏပျဉ်းမျိရဂ :

na. Kelodan :

- ရဟဏပျဉ်းခိမ်ကတက္ကန္တုနိ .
- Tempek Tupang
- ရဟဏပျဉ်းခိမ်ကတက္ကန္တုနိ .
- Tempek Selaung
- ရဟဏပျဉ်းခိမ်ကတက္ကန္တုနိ .
- Tempek Pamongan
- ရဟဏပျဉ်းခိမ်ကတက္ကန္တုနိ .
- Tempek Kelodan Desa

ဗြိတိယသမ္မတနိုင်ငံ

DWITIYAS SARGAH

ပဏိဏိဗ္ဗကသပိကျကျရ

PATITIS LAN PAMIKUKUH

ပရဏာမိ.စွ.

Pawos 2

ရဟကပျာနိဗိဏိဗ္ဗကသပိကျကျရပိကကထိ :

Desa puniki ngamanggehang pamikukuh minakadi :

ဟ. ပဏ္ဍနိဗ .

ha. Pancasila

က. ဣန္ဒြိဏိဗ္ဗကသပိကျကျရ .

na. Undang-undang Dasar 1945

ဆ. ပိဏ္ဍရပျာပိကျကျရကသ.ဝဏ္ဏ . ဗဟာမိတ္တိ ၅၀၀၅ .

ca. Perda Propinsi Bali No. 03 Tahun 2003.

ဂ. ဗြိတိဗိဏိဗ္ဗကသပိကျကျရကသပိကျကျရ .

ra. Tri Hitha Karana manut sada cara Agama Hindu.

ပရဏာမိ.စွ.

Pawos 3

ဗြိတိဗိဏိဗ္ဗကသပိကျကျရကသပိကျကျရပိကကထိ :

Luwir patitis Desa Pakraman Madenan inggih punika :

ဟ. ဗြိတိဗိဏိဗ္ဗကသပိကျကျရကသပိကျကျရ .

ha. Ngukuhang miwah ngerajegang Agama Hindu.

၈. တိန္တိဝံ တတပုတ်စိရကမာဏဗ .

na. Nginggilang tata prawertine magama.

၉. ဓာတ်ဝံ ကမ္ပင်္ဂရုက္ခဏမဟပရတာဓာကျမကလလဒ္ဓိဗ္ဗလ .

ca. Ngerajegang kasukertan desa saha pawongannya sekala lan niskala.

ဗြိတိယ ဗျဝံဇဒု

TRITIYAS SARGAH

ဗျင်္ဂ ဓာတပဗ္ဗလင်္ဂါ

SUKERTHA TATA PAKRAMAN

ပဗ္ဗတိ. ဇါ.

Palet 1

ဟိန္ဒိန္ဒရမ

Indik Krama

ပရတာမိ. ၆.

Pawos 4

ဇါ. မရကလဓာတုဗျာဓိရကမဟိန္ဒိန္ဒရပုဗ္ဗိက ကျလဝံဇမရကမာဏဗ

(1) Sane kabawos krama desa inggih punika : kulawarga sane meagama

ဟိန္ဒိ မာလာဒ္ဓကဗိယင်္ဂါ. ဓာတ်ဝံ ကရုက္ခဏမဟိန္ဒိဗျာဓိရကမဟိ.

Hindu sampun merabian ngemong karang Desa inggihan nenten, saha

ဓာတ်ဝံ ကမ္ပင်္ဂရုက္ခဏ .

nyungsung Kahyangan Desa.

၈. ဣဒ ပပိတ်စ်မ် ဝါ ဣပယုဒ ဝါ ဣပယုဒ :

na. Nyada mapiteges lepas ngayah risampun :

- ဣဒ ပပိတ်စ်မ် ဝါ ဣပယုဒ ဝါ
- Tedun saking kubayan mucuk
- ဝါ ဣပယုဒ ဝါ ဣပယုဒ ဝါ
- Risampun tan mresidayang makarya
- ဣပယုဒ ဝါ ဝါ ဝါ ဝါ
- Sampun mayusa 70 (pitung) dasa warsa.

၉. ဣဒ ပပိတ်စ်မ် ဝါ ဣပယုဒ ဝါ ဣပယုဒ ဝါ ဣပယုဒ ဝါ ဣပယုဒ ဝါ

ca. Ngampel mapiteges ngetut wiadin nutug ayah saha pepeson antuk

ဣဒ ပပိတ်စ်မ် ဝါ ဣပယုဒ ဝါ ဣပယုဒ ဝါ ဣပယုဒ ဝါ

brana, manut perarem, majeng ring krama Desa sane magenah ring
ဝါ ဣပယုဒ ဝါ ဣပယုဒ ဝါ

tioasan Desa Pakraman.

၁၀. ပပိတ်စ်မ် ဝါ ဣပယုဒ ဝါ ဣပယုဒ ဝါ ဣပယုဒ ဝါ ဣပယုဒ ဝါ

ra. Panyeledihi nyada wiadin nyuksukin ayah risampune mayusa 17

ဝါ ဣပယုဒ ဝါ

(pitulas) warsa.

ပပိတ်စ်မ် ဝါ

Pawos 8

ပပိတ်စ်မ် ဝါ ဣပယုဒ ဝါ ဣပယုဒ ဝါ ဣပယုဒ ဝါ

Swadharmaning krama desa lan krama maep luire :

හ. ක්‍රමයෙන් වැඩි වන ප්‍රජාවකට පමණක්. ප්‍රජාවකට

ha. Krama tamiyu patut madana punia ring desa pakraman / banjar manut

පනදුණි.

pararem.

ක. ක්‍රමයෙන් පමණක් වන ප්‍රජාවකට පමණක්.

na. Krama tamiyu patut polih petias marupe pitulung ring sejeroning

කම්පනිකය.

katiben pancabaya.

පලපාටි. 10.

Pawos 10

එ. ප්‍රජාවකට පමණක් වන ප්‍රජාවකට :

(1) Wusan dados krama desa, luire :

හ. ප්‍රජාවකට පමණක් වන ප්‍රජාවකට.

ha. Sangkaning pinunas ngaraga manawi kesah kadura desa.

ක. ප්‍රජාවකට පමණක් වන ප්‍රජාවකට.

na. Kanorayang duaning sampun tan prasida ngeschin solah maprawerti

සමාජයේ ප්‍රජාවකට.

setata mamurug kecaping agama.

ຂ. ທັບສາຄາດັບປຸງກຸ່ມທຸກຊຸດທຸກຄັ້ງ :

(3) Tata cara ngadegang prajuru madudonan luire :

ທ. ມາວິວິດສາກິນກຳມາ ນຳເຮັດ.

ha. Mawiwit saking krama ngarep.

ຂ. ສາດັບສາຄາດັບປຸງກຸ່ມທຸກຊຸດທຸກຄັ້ງ :

na. Keadegang malarapan antuk pamilihan olih paruman soang-soang

ທຸກຄັ້ງ. ອ. ສິບຄັ້ງ ທຸກຄັ້ງ ທຸກຄັ້ງ ທຸກຄັ້ງ ທຸກຄັ້ງ

nyabran 5 (limang) warsa utawi manut dresta sane kemanggehang

ສາຄາດັບປຸງກຸ່ມທຸກຊຸດທຸກຄັ້ງ ທຸກຄັ້ງ ທຸກຄັ້ງ ທຸກຄັ້ງ

sejawaning wenten parindikan tios tur dados kapilih malih;

ສ. ທຸກຄັ້ງ ທຸກຄັ້ງ ທຸກຄັ້ງ ທຸກຄັ້ງ

ca. Maduluran piuning ring Pura Desa.

ດ. ທຸກຄັ້ງ ທຸກຄັ້ງ ທຸກຄັ້ງ ທຸກຄັ້ງ

ra. Sewosan sane munggah ring ajeng kemargiang manut dresta.

ປາກົດ. ລົມ.

Pawos 12

ລົ. ທຸກຄັ້ງ ທຸກຄັ້ງ ທຸກຄັ້ງ :

(1) Bandeda kesanggra olih :

ທ. ທຸກຄັ້ງ ທຸກຄັ້ງ ທຸກຄັ້ງ ທຸກຄັ້ງ

ha. Patajuh utawi pangliman pinaka wakilnyane;

ຂ. ທຸກຄັ້ງ ທຸກຄັ້ງ ທຸກຄັ້ງ ທຸກຄັ້ງ

na. Panyarikan pinaka juru surat.

က. ရလသိရုဏ်ကိဗ္ဗိတုဒုတ္တမကမပိဗ္ဗတိဏ္ဍာသိဟရဏာသါ, မဂိန္နခဲ

na. Polih beras miwah bhusana samet mawit saking atos (sarin canang)

ကျလ .

krama.

ဇ. ပဗျရမ္ပာရဏာမဉ္ဇာက္ခဏာပုဗ္ဗါ .

ca. Petias sewosan manut pararem.

ပရဏာသါ, ဇီရ .

Pawos 15

စါ. ပြုဒုက္ခမ္ပဏတိ ဣဗ္ဗရုဏ်ကမဂိဗ္ဗိတုဒုတ္တမကမပိဗ္ဗတိဏ္ဍာသိဟရဏာသါ :

(1) Prajuru utawi Dulu Desa kagentosin riantukan :

ဟ. လိဝ .

ha. Lina ;

ဆ. တိဏ္ဍာသိပသယုက္ခဏတိပိက္ခန္ဓာကမဂရဏမာယဒုက္ခရဏာသိဗ

na. Wit saking pekayun utawi pinunas ngeraga sane sampun kalokika

တိပရမာသါ .

ring paruman.

ဇ. ကရမခဲ ဣဝိဟိတဲပဲဗိဗ္ဗတိသိလဲဇကမ .

ca. Kawusang dwaning iwang pamargi manawi nilar sesana.

ဇ. ဧရဏာသိ . ဧရမခဲ ပိဗ္ဗရုဏ်ကမဂိဗ္ဗိတုဒုတ္တမကမပိဗ္ဗတိဏ္ဍာသိဟရဏာသါ :

(2) Nganorayang, ngewusang miwah ngentosin Prajuru utawi Dulu patut ring

မရဏာသိပရမာသိကမိဗ္ဗိတုဒုတ္တမကမပိဗ္ဗတိဏ္ဍာသိဟရဏာသါ .

sejeroning paruman tur keingkupin antuk Krama Desa.

ပစ္စည်းစုံ

Palet 3

ဖိနပ်ကုလ်

Indik Kulkul

ပရတဝါးဇာ

Pawos 16

၁။ ကျွန်ုပ်တို့၏အမျိုးအမည် :

(1) Kulkul Desa luire :

၁။ ကျွန်ုပ်တို့၏အမျိုးအမည်ကို ပြောရမည်၊ ပုလဲနှင့်ပုလဲအမျိုးအမည်၊ ရှိသော

ha. Kulkul desa sane magenah ring pura desa, puseh lan dalem soang-
ရသတ်. ဤကဲ့သို့ ရသတ်ရသတ်လုပ်ငန်းများကို

soang 2 (kalih) soroh lanang lan wadon.

၂။ ကျွန်ုပ်တို့၏အမျိုးအမည်ကို ပြောရမည်။

na. Kulkul Banjar utawi Tempekan.

၃။ ကျွန်ုပ်တို့၏အမျိုးအမည်ကို ပြောရမည်။

ca. Kulkul sekaa-sekaa.

၂။ အမျိုးအမည်ပေးရမည့်အမျိုးအမည် :

(2) Tabuh tatepakan kulkul desa :

၁။ ခံစားရမည့်အမျိုးအမည်ကို ပြောရမည်၊ အမျိုးအမည်ပေးရမည့်အမျိုးအမည်ကို ပြောရမည်

ha. Nedunang krama : atuludan maimbuh telung klentungan sane mawak
တရားမဝါး

wadon.

၆. ကုလုဗျံသံသာ, လပိဟကုလုဗျံသံသာကုလုဗျံဇာန်ခိင်္ဂါ

(4) Kukul Sekaa-sekaa, semalih kukul pondokan tan kelugra nyawerin
လမ်ဟိကျကုလုဗျံဇာန်ခိင်္ဂါကုလုဗျံဇာန်ခိင်္ဂါ. ကဏ္ဍ. ပြုမုဗျံဇာန်ခိင်္ဂါ
(matehin) sukat utawi tengeran kukul Desa/Banjar. prade mamurug taler
ဗြဲကမဏ္ဍဗျံဇာန်ခိင်္ဂါ

kedanda manut pararem.

ပဗ္ဗဏိ.၆.

Palet 4

ဟိန္ဒိသံသာ

Indik Paruman

ပရဗာဏိ.ဇီဝိ.

Pawes 18

ဇီ. ပရဗာဏိဇီဝိပဗ္ဗဏိဗျံဇာန်ခိင်္ဂါ. ပရဗာဏိဇီဝိဇီဝိ :

(1) Paruman utawi sangkepan ring Desa Pakraman Madenan, wenten :

ဟ. ပရဗာဏိဇီဝိဇီဝိဇီဝိ :

ha. Paruman Desa kawentenang :

- ကုလုဗျံဇာန်ခိင်္ဂါလပိဟကုလုဗျံဇာန်ခိင်္ဂါဗျံဇာန်ခိင်္ဂါဗျံဇာန်ခိင်္ဂါ
- Nyabran sasih makacihna tanpa arah-arah, duaning sampun tetep
ပဏ္ဍိတဗျံဇာန်ခိင်္ဂါဗျံဇာန်ခိင်္ဂါဗျံဇာန်ခိင်္ဂါဗျံဇာန်ခိင်္ဂါ .
panemaya manut perarem bebanjaran soang-soang
- ကုလုဗျံဇာန်ခိင်္ဂါဗျံဇာန်ခိင်္ဂါဗျံဇာန်ခိင်္ဂါဗျံဇာန်ခိင်္ဂါဗျံဇာန်ခိင်္ဂါ
- Napkala / gata maka jalaran arah-arah manut tetujon.

က. နက္ခတ်ဗေဒဗဟိုဌာန၊ ကျောက်ဆည်မြို့နယ်၊

na. Sangkepan Prajuru utawi dulun desa, kawentenang manut wiguna;

ခ. ပရမတ္ထသီလသီလဝါဒီတော်တော်

ca. Paruman sekaa-sekaa manut kabuatan.

ဂ. ပရမတ္ထသီလသီလဝါဒီတော်တော်

ra. Paruman punika kamargiang saha sarana upakara sane sampun

ပဋိပက္ခမရှိဘဲ

pastika manut dresta.

ဃ. ပရမတ္ထသီလသီလဝါဒီတော်တော်

(2) Paruman Desa madudonan sekadi ring sor :

မ. ပရမတ္ထသီလသီလဝါဒီတော်တော်

ha. Presida lumaksana risampun katedunin antuk sang patut ngamiletin,

ကမ္ဘာတော်တော်တော်

kemanggala antuk tengeran kulkul miwah mabusana adat, manut

ဗဟိုဌာန

dresta saha tan kalugra makta gegawan saha : tan maren ngarcana

ဘိဇ္ဇာတော်တော်

ring Ida Bhagawan penyarikan saha widi widana miwah cane.

၆. မျှတစွာ ပရဟိတအရ စာမကွဲလွဲစွာ ဆောင်ရွက်ရမည်။

(4) Mungguing paruman sewosan kamargiang manut dresta.

ပရဟိတအရ ဆောင်ရွက်ရမည်။

Pawos 19

၇. မြေပိုင်ဆိုင်မှုပုံစံအရ စာမကွဲလွဲစွာ ဆောင်ရွက်ရမည်။

(1) Sajeroning paruman Desa, Bandesa patut nyiarang pamargin ngenterang

ရမည်။ ပရဟိတအရ ဆောင်ရွက်ရမည်။

desa, pemekas ngenenin indik :

၈. မြေပိုင်ဆိုင်မှုပုံစံအရ စာမကွဲလွဲစွာ ဆောင်ရွက်ရမည်။

ha. Munjuk lungsuring pakraman saha ayah-ayah, sulur arta berana,

ရွှေရတနာ။

druwen desa.

၉. ပိဏ္ဍိတအရ စာမကွဲလွဲစွာ ဆောင်ရွက်ရမည်။

na. Pidabdab Prajuru ngenenin usaha desa kapungkur.

၁၀. ပရဟိတအရ စာမကွဲလွဲစွာ ဆောင်ရွက်ရမည်။

(2) Pamutus paruman desa sinanggeh pararem, maka pamitegep pamargin

ဆောင်ရွက်ရမည်။

Awig-awig.

ပရဟိတအရ ဆောင်ရွက်ရမည်။

Pawos 20

၁၁. မြေပိုင်ဆိုင်မှုပုံစံအရ စာမကွဲလွဲစွာ ဆောင်ရွက်ရမည်။

(1) Sangkepan Prajuru Desa ngawedarang rarincikan usaha desa kapungkur.

၆. နေပြည်တော်မြို့နယ်အတွင်းရှိ ရွာကျေးရွာများတွင် နေထိုင်သူများ၏ အကျိုးအမြတ်အတွက်

(2) Sangkepan Prajuru utawi Dulun Desa tan dados ngamedalang tategenan
တို့ ပြုစုပေးရမည့် အကျိုးအမြတ်အတွက် အကျိုးအမြတ်ပေးရမည် ..

ring krama sadereng kaingkupin antuk Krama Desa.

၇. ပဏ္ဍိတအဖွဲ့ဝင်များ၏ အကျိုးအမြတ်အတွက်

(3) Pamutus sangkepan Prajuru utawi Dulun Desa ngawetuang paswara,
လက်ထပ်ပိတ်ဆို့ရမည့် အကျိုးအမြတ်အတွက် အကျိုးအမြတ်ပေးရမည်

maka daging pituduh sang ngawewenang utawi ngonekang pararem
အကျိုးအမြတ်ပေးရမည်။

Krama Desa pecak.

ပဏ္ဍိတ.၇.

Palet 5

မိမိ၏ မြို့နယ်အတွင်း

Indik Druwen Desa

ပရိတ်.၈.

Pawos 21

၈. မြို့နယ်အတွင်းရှိ ရွာကျေးရွာများတွင် နေထိုင်သူများ၏ အကျိုးအမြတ်အတွက်

(1) Padruwen Desa Pakraman Madenan sekadi ring sor :

ဟ. အကျိုးအမြတ်ပေးရမည့် အကျိုးအမြတ်အတွက် . ၅၀.၀၀၀.၀၀၀ ပိတ်ဆို့ .

ha. Tanah linggih kahyangan kirang langkung 30.000 m²

ခ. မြို့နယ်အတွင်းရှိ ရွာကျေးရွာများတွင် နေထိုင်သူများ၏ အကျိုးအမြတ်အတွက် . ၁၀၀.၀၀၀.၀၀၀ ပိတ်ဆို့ ..

na. Tegak desa malinggah kirang langkung 100.000 m²

គ. ម៉ែត្រកាមរាជ្យ រាជ្យកម្រិតសម្រាប់ ១០០០ ម៉ែត្រ -

ca. Margi kahyangan, setra ke desa malinggah 3 m.

ឃ. ស្រះកម្រិតសម្រាប់ ២០.០០០ ម៉ែត្រគីឡូ -

ra. Tegak setra malinggah kirang langkung 20.000 m³

ង. ប្រព័ន្ធស្រោចស្រពសម្រាប់ ១០០០ ម៉ែត្រគីឡូ ៖

ka. Lalanguan, minakadi tatabuhan padruwen desa luire :

- រតនាគ្រឹះស្រះ -
- Gong gede abarung
- ប្រព័ន្ធស្រោចស្រពសម្រាប់ ១០០០ ម៉ែត្រគីឡូ -
- Pretima ring pura pelisan asiki
- ត្រង់ ត្រង់ស្រះ -
- Tembang kirang abarung
- ប្រព័ន្ធស្រោចស្រពសម្រាប់ ១០០០ ម៉ែត្រគីឡូ -
- Pretima ring pura puseh asiki
- គ្រឹះស្រះស្រោចស្រពសម្រាប់ ១០០០ ម៉ែត្រគីឡូ -
- Lekita-lekita, luwire awig-awig, pasuara / pararem lan ekalikita.
- ក្របខ្សែស្រោចស្រពសម្រាប់ ១០០០ ម៉ែត្រគីឡូ -
- Tumbak baris, tumbak truna, tumbak jojor, tamiang peresi, miwah
មេដាវី.
- dadap.
- ក្របខ្សែស្រោចស្រពសម្រាប់ ១០០០ ម៉ែត្រគីឡូ -
- Jempana 5 (lima)

- කුකුළු, එ, කුකුළු.

- Kulkul 8 (kutus)

ස. ක්‍රියා, සන්ති.

sa. Nyasa, sasanthi

ආ. ප්‍රජා පරිපාලන සංග්‍රහණය, දෙපාර්තමේන්තුව.

wa. Lembaga Perkreditan Desa (LPD)

ඉ. ග්‍රාමීය ග්‍රාමීය සංවර්ධන සංවිධාන සමාජ සේවකයන් :

(2) Olih-olihan Desa Pakraman luire :

හ. ගුණාකාරී සේවකයන් .

ha. Urunan Krama Desa

ඊ. පාසල සඳහා දායකත්වය .

na. Paica saking Guru Wisesa

ඊ. ගුණාකාරී සේවකයන් සඳහා දායකත්වය .

ca. Dana punia tiosan, sane patut

ඊ. ගුණාකාරී සේවකයන් සඳහා දායකත්වය .

ra. Dedosan saking krama sane sisip manut pararem

ප්‍රජා පරිපාලන සංග්‍රහණය.

Pawos 22

ඊ. ප්‍රජා පරිපාලන සංග්‍රහණය සඳහා දායකත්වය .

(1) Prajuru Desa patut ngetangang pamupon laba Pura lan sapenunggalan

ප්‍රජා පරිපාලන සංග්‍රහණය .

druwe Desa.

୫. ପିରୁକାବିରୁ ସଦା ଯୁଗାୟା କାୟା ଶୁକ୍ରାୟା ପିରୁକାବିରୁ କାୟା ଶୁକ୍ରାୟା

(2) Pikolih lan pamuponnya keanggan prebeya piodalan saha wewangunan
ନିପୁଣ ପିରୁକାବିରୁ କାୟା ଶୁକ୍ରାୟା ପିରୁକାବିରୁ କାୟା ଶୁକ୍ରାୟା

ring Pura miwah anggen kabuatan desa adat.

୬. ନିରୁକାବିରୁ କାୟା ଶୁକ୍ରାୟା ପିରୁକାବିରୁ କାୟା ଶୁକ୍ରାୟା

(3) Ring sangkepan Desa, Prajuru pangamong druwe desa ngawentenang
ପିରୁକାବିରୁ କାୟା ଶୁକ୍ରାୟା ପିରୁକାବିରୁ କାୟା ଶୁକ୍ରାୟା

parindikan munjuk lungsuring padruwen desa ring krama desa.

୭. ନିରୁକାବିରୁ କାୟା ଶୁକ୍ରାୟା ପିରୁକାବିରୁ କାୟା ଶୁକ୍ରାୟା

(4) Sakaluring druwe desa patut wenten ilikitannya.

୮. ନିରୁକାବିରୁ କାୟା ଶୁକ୍ରାୟା ପିରୁକାବିରୁ କାୟା ଶୁକ୍ରାୟା

(5) Tan kalugra ngadol utawi ngesahang padruweyan Desa yan tan
ନିରୁକାବିରୁ କାୟା ଶୁକ୍ରାୟା ପିରୁକାବିରୁ କାୟା ଶୁକ୍ରାୟା

kasungkemin antuk Krama Desa.

ପଞ୍ଚମୀ, ୬.

Palet 6

ସୁକର୍ତ୍ତା ପାମିତେଗପ

Sukerta Pamitegep

କାପିଂ, ୧.

Kaping 1

କାରାଂ ଲାନ୍ ଡେଗାଲ

Karang lan Tegal

ပရတဝါ. ဗုဒ္ဓ.

Pawos 23

၈. ဗြဟ္မရဏပရိရဝံသရံရဏံ, ဓာနုပရကဏန္တိသိဝိကဏဗပဏ္ဍိ

- (1) Krama Desa pangemong karang desa (tanah sane tan keni tigasana) patut ဓာနုပရကဏန္တိသိဝိကဏဗပဏ္ဍိ. ဗြဟ္မရဏပရိရဝံသရံရဏံ ngawetesi karang inucap antuk pagehan / turus utawi tembok mangda ပရကဏန္တိသိဝိကဏဗပဏ္ဍိ.

pakantenannya asri.

၉. ဓာနုပရကဏန္တိသိဝိကဏဗပဏ္ဍိသိဝိကဏဗပဏ္ဍိ

- (2) Wates sisi kaler miwah kangin patut kakaryanin antuk sang ngamong ဓာနုပရကဏန္တိသိဝိကဏဗပဏ္ဍိ. ပရကဏန္တိသိဝိကဏဗပဏ္ဍိ karang ayahan inucap, sane mawasta gegaleng keluan, sajawaning tanah ပရကဏန္တိသိဝိကဏဗပဏ္ဍိ. ဓာနုပရကဏန္တိသိဝိကဏဗပဏ္ဍိ pecatu, tegal, carik utawi tanah padruweyan ngaraga, sane kapiare watese သိဝိကဏဗပဏ္ဍိသိဝိကဏဗပဏ္ဍိ. ပရကဏန္တိသိဝိကဏဗပဏ္ဍိ

sisi klod miwah kauh, reh punika mewasta gegaleng keteben.

၁၀. ပြာဒေကရေယာယံပရိရဝံသရံရဏံ, ဗြဟ္မရဏပရိရဝံသရံရဏံ

- (3) Prade kerasayang pagehan utawi turus inucap ngelikadin, yan pada arsa ပရကဏန္တိသိဝိကဏဗပဏ္ဍိ, ပရကဏန္တိသိဝိကဏဗပဏ္ဍိ ပရကဏန္တိသိဝိကဏဗပဏ္ဍိ payandinge, kengin watese ngange pinget kewanten kesaksi antuk Prajuru ပရကဏန္တိသိဝိကဏဗပဏ္ဍိ.

Desa utawi prahcihna pal.

သိပ်၊ ခွ၊

Kaping 2

ပပရယာဝင်္ဂါ

Papayonan

ပရတာမိ၊ ခွဂ၊

Pawos 25

၈. ဓာတိဗျန္တပပရယာဝင်္ဂိယုဗျန္တပပရယာဝင်္ဂိရဘာဝံ

- (1) Ngawit nandur papayonan tenem tuwuh patut adepa agung ngajeroang
သိပ်၊ ခွ၊ ပပရယာဝင်္ဂိယုဗျန္တပပရယာဝင်္ဂိရဘာဝံ။

saking wates, prade jantos ngaliwat wates wenang kesepat gantungin.

၉. ရသင်္ဂိရန္တပပရယာဝင်္ဂိယုဗျန္တပပရယာဝင်္ဂိရဘာဝံ၊ သိပ်၊ ခွ၊ ပပရယာဝင်္ဂိရဘာဝံ

- (2) Yening wenten papayonan ngungkulin, semaliha mewastu mayanin
သိပ်၊ ခွ၊ ပပရယာဝင်္ဂိယုဗျန္တပပရယာဝင်္ဂိရဘာဝံ။

kapisaga patut kewara antuk paiguman ping ajeng prasida sang
ဗျန္တပပရယာဝင်္ဂိယုဗျန္တပပရယာဝင်္ဂိရဘာဝံ။

nruwenang wit ngerebah utawi notor.

၁၀. ပပရယာဝင်္ဂိရဘာဝံ၊ သိပ်၊ ခွ၊ ပပရယာဝင်္ဂိရဘာဝံ

- (3) Prade sampun kewara taler tan wenten usaha sang nruwenang wit sang
ဗျန္တပပရယာဝင်္ဂိယုဗျန္တပပရယာဝင်္ဂိရဘာဝံ။

rumasa katetehan / kajerihan wenang mesadok ring Prajuru, tur risampun

ကပရိတဏပညာဗျူဟိသံတိဗ္ဗိကုမပါ. ဂုဏ်တန္တိသံသိသပရယာကရက

keparitatas kelugra ngicalang wit inucap, kewanten patin papayonane

ကဗျူဟရဟာသိရုမက။

kadruwe olah desa.

၆. သံခိပမိသဗ္ဗပဏတမ္မကမဟပ္ပရဏယစာသုတာစုပါ

- (4) Sang keni pamidanda panyanggaskara saha prabeaya manut pararem
 ပပုပ္ပိတတရကသွံကရဏယန္တတိရက :

marep ring wewangunan sang kerubuhan luire :

ဟ. သံဗျူဟသံတိဗ္ဗိကုမပါ. ပုဂုဏ်ပုဗ္ဗန္တကုဏ်မိပါ

ha. Sang ndruiwenang wit sinanggeh mayanin, prade pungkak ngarubuhin

တတရကဗ္ဗပမိရယာပါ။

wawangunan krama tios;

ခ. သံရသရဏံ, ပုဗ္ဗန္တကုဏ်မိပါ. ပုဂုဏ်ပုဗ္ဗန္တကုဏ်မိပါ

na. Sang notor, munggul utawi ngarebah taru tur ngarubuhin

တတရကဗ္ဗပမိရယာပါ။

wawangunan krama tios.

၇. ဩဗရမဏပဏ္ဍိတိသံတပဏ်ယံကုဏ်မိပါဗ္ဗန္တကုဏ်မိပါ

- (5) Krama Desa patut ngamenggehang kawerdian tanem tuwuh sane
 ဓာတိသံရမဏရကဟပိဗ္ဗန္တကုဏ်မိပါ။

ngawinang desane asri tur lestari.

ហេតុការណ៍។ សហរាជរដ្ឋាភិបាលក្រុងភ្នំពេញសម្រេចសន្និដ្ឋាន
manut perarem, saha tembok inuap kugubar utawi sanistane mangda
ក្នុងយុទ្ធសាស្ត្រ។

kakaryatang abangan.

សំណុំ ៤,

Kaping 4

ពេញពេញ

Wewalungan

ប្រចាំខែ. ខ្លឹម,

Pawos 27

៧. សហគមន៍តំបន់ស្រុកស្រែចម្រុះពេញពេញស្រុកស្រែចម្រុះស្រែចម្រុះ

(1) Sahananing warga desa sane mamiara wawalungan patut sayaga nitenin
ស្រែចម្រុះ. តំបន់ស្រែចម្រុះស្រែចម្រុះស្រែចម្រុះស្រែចម្រុះស្រែចម្រុះ

negul/ngelogor mangda tan ngerusakin karang utawi pabianan krama
ស្រែចម្រុះស្រែចម្រុះស្រែចម្រុះស្រែចម្រុះស្រែចម្រុះស្រែចម្រុះ

sewos, bilih-bilih, jantos ngaranjing ngaletihin kahyangan.

៨. ប្រាជ្ញាបត្រពេញពេញស្រែចម្រុះស្រែចម្រុះស្រែចម្រុះស្រែចម្រុះ

(2) Prade wenten wewalungan malumbar utawi ngeleb ngerusakin karang /
ប្រាជ្ញាបត្រស្រែចម្រុះ. តំបន់ស្រែចម្រុះស្រែចម្រុះស្រែចម្រុះស្រែចម្រុះ

pabianan krama sewos, risampun keware kengin kataban tur kadanda

စာစိမ်းစိစောရကသရမကျာဟကစဲပင်လပိယကဟန္တလကန္တကန္တ

ngawaliang wit sane rusak saha nawur panebas papiaran tatabanan anut

ပရိယာသိသပ္ပတ္တရကေ .

pangelokikan Prajuru Desa.

၈. ပြုစုရကရန္တာပစ္စည်းဖိနပ်ကန္တမိမိကကမိပင်ကရိ. မန္တရ

(3) Prada jantos ngeletehin tegak suci minakadi Pamerajan (Sanggah

ကမ္ပရကရိ, ဂိမာယုန္တပရိသေသန္တကပ္ပတ္တရိသံသံဗ္ဗရတံ

Kemulan), risampun kaparitas antuk Prajuru wenang sang nruwenang

သမန္တရာန္တာပရိယာဟရူပဟာကမာန္တရိဗ္ဗဗ္ဗ .

kedanda manut pararem saha upacara manut dresta.

၆. ဣပရကပဏ္ဏယတံဂေဗျတဗ္ဗိတုလံပဗ္ဗိ, ဣသန္တရိ

(4) Krama Desa patut nyayangang wawalungan miwah sarwa prani, nenten

သပဏ္ဏံဗရဏာရကသလဒိပိတုကမ္ပရကမ္ပတ္တရိယာသကပ္ပိသ .

kapatutang maboros paksi miwah nuba ulam lan siosan punika.

သိ. ၇.

Kaping 5

သယ

Bhaya

ပရဏာမိ.၉၀.

Pawos 28

၆. ပရိန္ဒိကန္ဓယဗျိုရဏ : ပဏ္ဍာသယကန္ဓာနာမဂဂိဝေလေ ..

(1) Pariindikan bhaya luire : panca bhaya, lan duracara ring agama.

၉. မဲလန္တိဟိန္ဒုဟာသဝန္တာသယ, ပဏ္ဍိပကလကဗျာ

(2) Sang manggihin kahanan panca bhaya, patut nepak kulkul bulus
ပပိဏ္ဍေ .

mapitulung.

၉. ပြုမုရိရမဏကမာသန္တိတသယ, ပဏ္ဍိဏ္ဍာရမဏဂရတန္တိသံဘုဏ

(3) Prade ring desa kahanan jiwa bhaya, patut desane ngawentenang bhuta
ယန္တု ဖဲမဲယသိန္တုဂိမဲမဲဏတံ .

yadnya tur sang mayanin katur ring sang ngawe wenang.

၆. ပြုမုရဏန္တိန္ဒုပပိမုရဏတိဗျမန္တုဗန္တုဗိရယာမိ, ကမ်သိသိမိ

(4) Prade wenten jadma mamisuh utawi nguman-uman jadma tios, kakeninin
ပပိမဏ္ဍိရဏယပပပိမိဗိဗမသပ္ပယန္တိဏ .

pamidanda beya pecamil tebasan pemrayascita.

ပရဏာမိ.၉၁.

Pawos 29

၆. မဲလန္တိဟိန္ဒုဟာသန္တိတသယ, ကပန္တုဏာမိ, ပဏ္ဍိဏ္ဍာရဏ

(1) Sang manggihin kehanan artha bhaya (kepandangan), patut ngukul
ပပိဏ္ဍေ ဗျာဏတိမဲကလပိဏ္ဍေဗျာဏတိဗျမဏ္ဍိဗျာဏတိဗျာဏတိ

mapitulung utawi sang kemalingan atur supekta ring Prajuru utawi Dulun

၆. ရှယ်သိရက်ခွဲစွဲဥစ္စာစိစာကျရကောသိယထိသကတကွကကျိ

(4) Yening wenten jadmá ngaranjingin pakubon wiadin pakarangan anak

ရှယ်ရှယ်သိယလပုတ်. စံကောတတိုဥစ္စာစိစာမံပဉ္စရကတနံ

seyos rikala suwung, tur tanpewangsit mawastu sang madruwe karang

သဟိမလကျိ. စံခံကဉ္စဟိကျမပဉ္စရကောသိယစံနိယုပလိမဟပဉ္စကျိ

kaicalan, wenang jadmá inucap dados kesinanggeh mamaling saha patut

ပရထမသိဒိစိပုဂံရကတဟူဗစိဟရလဒံ.

madewa saksi ring Pura Desa utawi Bale Agung.

၇. မဉ္စကောသိစံနိယုဥစ္စာစိစာ. ဟမိဟမိဥစ္စာစိစာပကျရကောကျိ

(5) Mangda tan kasinanggeh manut ring ajeng, asing-asing ngaranjing kubon

ကဉ္စသိရှယ်သိယလပုတ် :

jadmá sios patut :

ဟ. မဉ္စကောကျိပုဂံ, မဉ္စကောကျိ.

ha. Matenggeran suara (makaukan);

က. ကောဉ္စကောသိဥစ္စာစိစာစံနိယုဥစ္စာစိစာမံပဉ္စရကောသိယစံနိယုပလိမဟပဉ္စကျိ

na. Nyantos sang nruwenang karang rawuh utawi masadok ring pangapit

ပိစိနိယုပလိမဟပဉ္စကျိ. မဉ္စကောကောဉ္စကောဥစ္စာစိစာ.

pinih tampek, maka buatan pengeranjinge;

ဇ. ပမ်ကဉ္စကောသိယလပုတ်, မဉ္စကောဥစ္စာစိစာသောဉ္စကောဥစ္စာစိစာ

ca. Pamedal karangnya kadaginín sawen, maka cihna wenten pangarah

စိသလပုတ်.

rikala suwung.

ປາກອາມີ, ຊຽງ.

Pawos 32

ຄ. ຫິ່ງສາວທ່ຽງສາວທ່ຽງກາຍິກສາວປາກອາມີ.

(1) Ring soang-soang Pura Inucap patut kadegang Pamangku.

ງ. ຫາຍໄປປະຊາຊາຍຊຽງກາຍິກ :

(2) Ngadegang Pamangku manut dudonan :

ທ. ຫາຍໄປປະຊາຊາຍຊຽງກາຍິກ, ປູສິມໄຊນາມາດຕາສິມໄຊ.

ha. Turunan utawi ngewaris (perti sentana sane keselang widh)

ຂ. ຫາຍໄປປະຊາຊາຍຊຽງກາຍິກ, ມີປັນຫາສູງສູງ ຫາຍໄປປະຊາຊາຍຊຽງກາຍິກ

na. Nyanjan utawi nuwur, mapiteges mapinunas ring ajeng penataran

ປາກ ..

Pura;

ອ. ຫາຍໄປປະຊາຊາຍຊຽງກາຍິກ.

ca. Kapilih, olih Krama Desa.

ຊ. ຫາຍໄປປະຊາຊາຍຊຽງກາຍິກ :

(3) Tan kawenang ngangge pamangku, luire :

ທ. ຫາຍໄປປະຊາຊາຍຊຽງກາຍິກ, ຫາຍໄປປະຊາຊາຍຊຽງກາຍິກ, ຫາຍໄປປະຊາຊາຍຊຽງກາຍິກ.

ha. Cedangga, luire peceng, perot, cungh lan sapenunggilannya;

ຂ. ຫາຍໄປປະຊາຊາຍຊຽງກາຍິກ ຫາຍໄປປະຊາຊາຍຊຽງກາຍິກ.

na. Sang sapisira ugi sane tan kapatutang anut pararem;

ອ. ຫາຍໄປປະຊາຊາຍຊຽງກາຍິກ, ຫາຍໄປປະຊາຊາຍຊຽງກາຍິກ.

ca. Sakit ila, ayan, buduh, miwah sakit tan sida katambanin;

၅. မရသေ့ဗြူဇာပဂိလသဒကတိန္တိမိဏ်။

ra. Sane madrebe pari laksana tan becik.

၆. ပြုဇာယသပဗန္ဓုဟ်း :

(4) Prabea kapamangkuan :

ဟ. စာတိန္တိမိသေ့ဗြူဇာပဂိလသဒကတိန္တိမိဏ်။

ha. Ngawintenin pemangku kaprabeya saha kelaksanayang antuk sang
စာတိန္တိမိသေ့ဗြူဇာပဂိလသဒကတိန္တိမိဏ်။
ngadegang, mekadi krama desa utawi pangempon pura soang-soang
ဗာသုဇာပပုဗ်။

manut pararem;

ဆ. ဂုယသိဂုဇာတိန္တိမိသေ့ဗြူဇာပဂိလသဒကတိန္တိမိဏ်။ မိန္တိမိဏ်ဗြူဇာပဂိလသဒကတိန္တိမိဏ်။

na. Yening wenten pamangku desa sane mantuk, indik pitra yadnya
ဆဂုဇာပဂိလသဒကတိန္တိမိဏ်။
dados swadharman krama desa lan kulawargannyane.

၇. ပဗန္ဓုပဗန္ဓုပဗန္ဓုဟ်း ကဏ်တိမိဏ်ဗြူဇာပဂိလသဒကတိန္တိမိဏ်။

(5) Pemangku patut ngemanggehang sasana miwah agem-ageman pamangku.

ပရဇာပဂိလသဒကတိန္တိမိဏ်။

Pawos 33

၈. မွတ်ဗသေ့ဗြူဇာပဂိလသဒကတိန္တိမိဏ်။

(1) Swadharma pamangku luire :

ဟ. ရတန့်တံ့ပဏာဂပိရယာဆေတိဝ်းဟဟတန္တတမိဂ်ရမာတံရမာတံ

ha. Ngenterang upacara piodalan ring Kahyangan utawi ring soang-soang

ပကျရဏာဓမ္မ.

pakubon krama;

ဆ. ဇာတိဝ်းပဏာဂပိရယာဆေတိဝ်းဟဟတန္တတမိဂ်ရမာတံရမာတံ

na. Tan wenang salab-sulub, yan mamurug wenang pamangku inucap

ဇာတိဝ်းဟဟတန္တတမိဂ်ရမာတံ

nyepuhin raga;

ဇ. ပွရဟမဏပုမိဂ်တိဝ်းပဏာဂပိရယာဆေတိဝ်းဟဟတန္တတမိဂ်ရမာတံ

ca. Prade salah sinunggil pamangku kapialang utawi cuntaka, kengin

ဇာတိဝ်းပဏာဂပိရယာဆေတိဝ်းဟဟတန္တတမိဂ်ရမာတံ

nyelang pamangku kahyangan tiga siosan;

ဇ. မဏပုမိဂ်တိဝ်းပဏာဂပိရယာဆေတိဝ်းဟဟတန္တတမိဂ်ရမာတံ

ra. Semalih yan sampun pamangku ngayah tigang rahina ring Pura

ဇာတိဝ်းပဏာဂပိရယာဆေတိဝ်းဟဟတန္တတမိဂ်ရမာတံ

kancit wenten kulawargannya utawi pisaga lan pengarep lina,

ပဏာဂပိရယာဆေတိဝ်းဟဟတန္တတမိဂ်ရမာတံ

pamangku inucap tan keneng cuntaka, sakewanten pemangku tan

ဇာတိဝ်းပဏာဂပိရယာဆေတိဝ်းဟဟတန္တတမိဂ်ရမာတံ

budal selami piodalan.

ဇ. ပဏာဂပိရယာဆေတိဝ်းဟဟတန္တတမိဂ်ရမာတံ

(2) Petias utawi olih-olihan pamangku, luire :

ဟ. ရပါဝင်နီနမိတုသုမဟမရကပတိကျာရင်ဟရဏာဗြဟ္မဗ-

ha. Polih beras miwah bhusana sane mawit sakeng atos krama;

က. လှပုဏာထံယုညညပုဏာပိရလဝါ-

na. Luput pekaryan lan puput papeson;

ဆ. ပတိယရဟ္မာရဏဝသန္တာကုဏာကပုဗါ-

ca. Petias sewosan manut pararem.

ပရဏာမိ၊ ဣ၆၊

Pawos 34

၈. ပလက္ခသင်္ဂရဏာမိတ္တိဟန္တကါ :

(1) Pamangku kagentosin riantukan :

ဟ. လိလ .

ha. Lina;

က. ပိရုသမ္ပကက, မသတိသင်္ဂါတန္တကျာပက္ခလက္ခ .

na. Pinunas ngaraga, menawi kegeringan lan sapanunggalannya;

ဆ. ကရမခဲဟာလိက္ခပမကတိမလသဒကမရကဏကတုဏာကုဏာ

ca. Kawusan olih krama menawi melaksana sane tan patut manut

ပကပုဗါ-

pararem.

၉. ပြုရထပလက္ခသင်္ဂရမခဲမန္တဝိပလသဒကဏကတုဏာကုဏာ

(2) Prade pamangku kawusang sangkaning melaksana tan patut, keni

ပမိမန္တဏကုဏာကပုဗါ-

pamidanda manut pararem.

၈. ပြုစုထပ်မံအားဖြင့် ယဉ်ကျေးစေရန်၊ လိင်၊ ဂိမ်းကစားမှုမှ ဝှက်ရန်

(3) Prade pamangku desa ngalad wiadin seda / lina riwekas patut ipun nawur

မိမိတို့အား ယဉ်ကျေးစေရန်၊ လိင်၊ ဂိမ်းကစားမှုမှ ဝှက်ရန်

sarwa padasaan ring kahyangan tiga manut dresta lan pararem.

ပရိတ်စာအုပ်အတွက်

Pawos 35

ကမ္ဘာ့အသံအားဖြင့် ယဉ်ကျေးစေရန် :

Kasukertan kahyangan ring Desa :

၉. မရသရသန့် နှစ်လှည့် နှစ်လှည့် ကပွား ခွဲခြား :

(1) Sane nenten kalugra ngranjing ka pura luire :

၁. မိမိတို့အား ယဉ်ကျေးစေရန် ဝှက်ရန် :

ha. Sang katiben catur cuntaka, makadi

- မိမိတို့အား ယဉ်ကျေးစေရန် ဝှက်ရန်၊ မိမိတို့အား ယဉ်ကျေးစေရန်

- Sebel kandel, ngeraja sewala, sesampun makramas;

- မိမိတို့အား ယဉ်ကျေးစေရန် ဝှက်ရန်၊ မိမိတို့အား ယဉ်ကျေးစေရန်

- Sebel madrue putra, sajeroning 42 rahina, kruron;

- မိမိတို့အား ယဉ်ကျေးစေရန် ဝှက်ရန်၊ မိမိတို့အား ယဉ်ကျေးစေရန်

- Sebel pangantenan, sadereng mabiakala;

- မိမိတို့အား ယဉ်ကျေးစေရန် ဝှက်ရန်၊ မိမိတို့အား ယဉ်ကျေးစေရန်

- Cuntaka sangkaning kapademan manut sengker.

၂. မိမိတို့အား ယဉ်ကျေးစေရန် ဝှက်ရန်၊ မိမိတို့အား ယဉ်ကျေးစေရန်

na. Sang panten miwah anak babinjat sadereng maupakara;

ဟ. မဗာဝုဏ္ဏာယျာဂကမိဓန္တိဒုတယာဗျ. တက္ခပလ.

ha. Mabawos sane kasinanggeh wak purusya, wak capala;

စ. မရဏာဂဏာဏိ. မဗာမိဏိ. မဂဂိဒု. မမဏ္ဍပ.

na. Makoratan / mabacin, mawarih, masanggama;

ဆ. မဗုဗာဒုဟာဏဏိမရဏာဂရာဏဏိပိဗျဟဒုပ္ပဒုဂရုဏဏ.

ca. Masumpah utawi macoran, sajawaning pituduh prajuru desa;

ဂ. ဂိယပုဂလမဏဏိပဏ္ဍိတမိဏဒုပိဏ္ဍိတ.

ra. Ngias raga sajawaning pandita miwah pinandita.

ဏ. မ္ဗန္တဒုဏ်ဏာဏိဏိဒုမဏဏိပိဗျဟဒုပ္ပဒုဂရုဏဏ.

ka. Mungguh tedun palinggih sejawaning pituduh prajuru desa.

၆. မဲမဗျာဂ္ဂမိဏ်မပိဂိဏဏိ. နိဏိပမိဏ္ဍပဗျာဏ္ဍိဏ

(4) Sang mamurug kadi kecaping ring ajeng, keni pamidanda pamerayascita
မပဏ္ဍဏ္ဍရုဏ.

sepatutnyane.

ပရဏာဏိ. ၅၆.

Pawos 36

ဇ. ယရဗ္ဗန္တိန္ဒုဗ္ဗဏာဏိပုဂ. ရုဏဏိဏာဏ္ဍဏဏမဲပုဂုဏ

(1) Yan wenten jadm kerawuhan ring Pura, kengin patut katatasang prade

ဗျမဏမဗျဗျာယဏိ. ယန္တိဗိဏ္ဍိဏဏုဏိဏိဏ္ဍပိဏ္ဍပိဏ္ဍပိဏ္ဍဏိ

rumasa kesumangsayan, yan tan wiakti jadm inucap kasisipan manut

ပဂဗုဗိ.

perarem.

၈. ကတ္တရိန္တုဗန္ဓုပဏ္ဍိတေယျဂဟဂဟဒုဂဟဂဟဒုမတေကတ္တရိန္တု

na. Ngaturin Banjar mangda makarya eteh-ete sawa kadulurin

ပဏ္ဍိတေယျဂဟဂဟဒုမတေကတ္တရိန္တု-

panyembrama antuk canang sakasidan.

၉. မွတ်မိတ်ဗန္ဓုဂဟဒု :

(2) Swadharmaning Banjar/Desa :

၉. ကိလိယန္တုဗန္ဓုပဏ္ဍိတေယျဂဟဒုမတေကတ္တရိန္တု၊ နပိဂဟဒု

ha. Klian Banjar maritatas pamargin sang kaduhkitan, napike pacang

ကပ်ဉ်ဗျ၊ ပဏ္ဍိတေယျဂဟဒုမတေကတ္တရိန္တုမဟုဒုမတေကတ္တရိန္တု-

kapendem, makingsan riyin utawi lantur keabenang;

၁၀. ပြုဏ္ဍိတေယျဂဟဒုမတေကတ္တရိန္တု၊ ဂဟဒုမတေကတ္တရိန္တု၊ ဂဟဒုမတေကတ္တရိန္တု

na. Prade kapendem, raris kawentenang kulkul patahu, antuk klian banjar

မဟုဒုမတေကတ္တရိန္တု-

utawi wakilnya.

၁၁. ပဏ္ဍိတေယျဂဟဒုမတေကတ္တရိန္တု :

ca. Panyanggran Banjar selanturnya :

- ဂဟဒုမတေကတ္တရိန္တုမဟုဒုမတေကတ္တရိန္တုမဟုဒုမတေကတ္တရိန္တု-

- Soang-soang krama Banjar nedunang patus manut pararem:

- ဂဟဒုမတေကတ္တရိန္တုမဟုဒုမတေကတ္တရိန္တု-

- Ngaryanin eteh-ete sawa;

- မဟုဒုမတေကတ္တရိန္တုမဟုဒုမတေကတ္တရိန္တုမဟုဒုမတေကတ္တရိန္တု-

- Sami krama Banjar ngater ke setra jantos pamendem puput:

- တန္တုဗျဉ်းကိလုယာညတဉ်း. ဝိ. ပိတံကမိက.

- Tan kalugra nyekeh layon langkungan ring 7 (pitung) rahina

၅. ယညုဗျဉ်းကိလုယာညတဉ်း. ဝိ. ပိတံကမိက

(3) Yan mamurug kecaping ajeng keni ipun pamarisudha inggihan
ပမိမဉ်းဗာညတဉ်း.

pamidanda manut pararem.

၆. ပြာဒေဝင်တင်လိယာညတဉ်း. ဝိ. ပိတံကမိက

(4) Prade wenten lina, rikala piodalan ring pura, kengin mendem tan pasadok
တဲမဲင်တင်လိ.

tur memargi wengi.

၇. ပမဲင်တင်လိယာညတဉ်း. ဝိ. ပိတံကမိက

(5) Pamargin pamendeman utawi palobonan mangde nganutin sastra agama
လင်္ကာဗျဉ်း.

lan dresta.

ပရဗာသိ. ဝေ,

Pawos 41

၈. ပရဗာသိကိလုယာညတဉ်း. ဝိ. ပိတံကမိက

(1) Sane kasinanggeh kacuntakan sakadi ring sor :

ဟ. ဗျဉ်းကိလုယာညတဉ်း.

ha. Cuntaka antuk kepademan;

က. ဗျဉ်းကိလုယာညတဉ်း.

na. Cuntaka antuk ngaraja sewala;

ဃ. ဗျန္တကမဟန္တုန္တုဗ္ဗိယံပုဗ္ဗိယံ .

ca. Cuntaka antuk ngembasang putra;

ဇ. ဗျန္တကမဟန္တုကရုဏာသိ .

ra. Cuntakan antuk karuron;

ဈ. ဗျန္တကမဟန္တုကရုဏာသိ .

ka. Cuntaka antuk pawiwahan;

ဋ. ဗျန္တကမဟန္တုကရုဏာသိ .

da. Cuntaka antuk gamia gamana;

ဍ. ဗျန္တကမဟန္တုကရုဏာသိ .

ta. Cuntaka antuk salah timpal;

ဎ. ဗျန္တကမဟန္တုကရုဏာသိ .

sa. Cuntaka antuk yening wenten anak istri mobot nenten kaupakarain
ပဗ္ဗိယံကရုဏာသိပဗ္ဗိယံကရုဏာသိ .

pabiakawonan tur pawidiwidanaan;

ဏ. ဗျန္တကမဟန္တုကရုဏာသိ .

wa. Cuntaka antuk mamitra ngalang;

ဉ. ဗိန္တုဗျန္တကမဟန္တုကရုဏာသိ :

(2) Sengker cuntaka manut kawentenannya :

ဟ. ဗျန္တကမဟန္တုကရုဏာသိ . ဗျန္တကမဟန္တုကရုဏာသိ . ဗျန္တကမဟန္တုကရုဏာသိ .

ha. Cuntaka kepademan, cuntakanya kantos 12 (roras) rahina masesapuh

ဗျန္တကမဟန္တုကရုဏာသိ .

manut dresta;

ကရုဏာသိင်္ဃိတပညာသိင်္ဃိတရဟဏ . ကမ္ဘာတရားဟောပြောရေးအဖွဲ့

kewntenang pemrayascita desa/kahyangan saha prabeya apah tiga

မာရုဏာဂပုရ်-

manut pararem.

ဇ. မြန်မာ့မာရုဏ်ဗိမာလ်၊ ကပ္ပပုရ်မာရုဏ်ဗိမာလ်အဖွဲ့

ta. Cuntaka salah timpal, kapuputang sekadi ring Agama Hindu tur

ဗြဟ္မ-

dresta.

ဃ. မြန်မာ့မာရုဏ်ဗိမာလ်အဖွဲ့၊ ကပ္ပပုရ်မာရုဏ်ဗိမာလ်အဖွဲ့

sa. Cuntaka anak istri mobot sangkaning lokika sangraha nenten

ကရုဏာသိင်္ဃိတပညာသိင်္ဃိတရဟဏ . မြန်မာ့မာရုဏ်ဗိမာလ်အဖွဲ့

kawntenang upakara pabiakonon, cuntakanya ngantos kawntenang

ပညာသိင်္ဃိတပညာသိင်္ဃိတရဟဏ-

upakara pabiakaonan.

ဇ. မြန်မာ့မာရုဏ်ဗိမာလ်၊ မြန်မာ့မာရုဏ်ဗိမာလ်အဖွဲ့

wa. Cuntaka memitra ngalang, cuntakania ngantos kewntenang upacara

ပညာသိင်္ဃိတပညာသိင်္ဃိတရဟဏ-

pabiakaonan pamrayascita.

මල්ලුපහන වගන්ති. සත්‍රයක්‍රීත සංකල්ප හඳුනා

ngamargiang upacara pecaruan, lan prayascita kasinannggeh sampun

ආකෘතිය .

tan cuntaka.

3. **ආර්ය චරිත ගුණ සම්පූර්ණ :**

(4) Tan keneng cuntaka luire :

හ. මානසික සුවඳ.

ha. Ida sulinggih

ඛ. වචන සම්පූර්ණ සිංහල සම්ප්‍රදාය වෙතින්.

na. Pamangku kahyangan tiga rikala piodalan.

වගන්ති. ශ්‍රී.

Pawos 42

ඒ. **මානසික ගුණ වචන ගුණ සම්පූර්ණ සම්ප්‍රදාය වෙතින්.**

(1) Atiwa-atiwa ulawi pangabenan kamargiang madasar amluk sastra agama
මිනිසුන් .

miwah dresta.

වගන්ති. ශ්‍රී.

Pawos 43

ඒ. **වචන සම්පූර්ණ සම්ප්‍රදාය වෙතින්.**

(1) Papatusan pangabenan wenten kalih pawos:

හ. **ආගම සම්ප්‍රදාය වෙතින්.**

ha. Ngaben ngamasa ulawi ngerit.

ka. Gagahing krasa .

na. Ngaben nuka

ka. Gagahing krasa ngawit gagahing krasa .

ca. Ngaben dadakan utawi bah bangun.

ca. Gagahing krasa ngawit gagahing krasa ngawit gagahing krasa .

(2) Pangigune ring Krama banjar ngawit makarya anut abot kalawaning gagahing krasa .

dangan kawentenan karya.

palet 4.

Palet 4

Indik Manusa Yadnya

Indik Manusa Yadnya

palet 4.

Pawos 44

ca. Gagahing krasa ngawit gagahing krasa ngawit gagahing krasa .

(1) Manusa yadnya inggih punika upacara-upacara darmaning kauripan gagahing krasa .

manusa, ngawit saking patemoning kama bang lan kama petak sajeroning gagahing krasa .

garba ngantos, kelayu sekaran riwekas.

ca. Gagahing krasa ngawit gagahing krasa ngawit gagahing krasa .

(2) Upacara kadi ring ajeng medudonan sekadi ring sor :

ဟ. ငလမတ .

ha. Eka sata.

ခ. ပဏ္ဍမတ .

na. Panca sata.

ဓ. ပဏ္ဍမာနာ .

ca. Panca sanak.

စ. ပုဗ္ဗိဂဏ .

ra. Resi gana

ဆ. ပဏ္ဍိန်လှော် .

ka. Panca kelud

ဇ. တရုံ .

da. Tawur

၆. မာဂတဝိ ကထိဂိ ဟင်္ဂိ ကရုတန္တိ ဝိဂ္ဂပဏာန ၊

(4) Sajawaning kadi ring ajeng kawentenang upacara :

ဟ. မဏ္ဍိန်တရုံ မရုဒဝတင်္ဂါ မဟိတင်္ဂါ ဗဟုဂဏ္ဍိန်တင်္ဂါ .

ha. Mebanten utawi jotan saiban wusan maratengan.

ခ. မပဗုဒ္ဓ မပုဒ္ဓ ဂိကလပမံတလိဂိပုဂ .

na. Mesapuh-sapuh rikala pacang wali ring pura.

၇. ဝိဂ္ဂပဏာန ပဗျကလဂိ မံတပုဗ္ဗိ ၊

(5) Upacara pabyakala ring sarwa prani :

គ. គប់គំនុំលេងលើស្លាញ់ល្អិតល្អន់ប្រឡាក់ស្លាញ់

na. Kaping kalih mamadik kadulurin antuk canang pangrawos lan

បំណែកណាមួយ. សំយោគប្រឡាក់.

pangimangan pidada (sedah who).

ឃ. គប់បំណែកលើស្លាញ់ល្អិតល្អន់សម្រាប់ប្រឡាក់

ca. Kaping tiga ngambil raris makta pangeluku saha makta upacara pejati

និមិត្តរូបប្រឡាក់.

ring merajan sang wadon.

ង. ប្រឡាក់ប្រឡាក់ប្រឡាក់ប្រឡាក់ប្រឡាក់ :

(3) Prade ngerorod utawi merangkat patut :

ហ. ប្រឡាក់ប្រឡាក់ប្រឡាក់ប្រឡាក់ប្រឡាក់. ប្រឡាក់ប្រឡាក់ប្រឡាក់

ha. Reraman lanange ngawentenang pengelukuan/pejati antuk duta saksi

ប្រឡាក់ប្រឡាក់. គ. គប់គំនុំលេង.

paling kedik 2 (kalih) diri.

ឃ. គប់គំនុំលេងលើស្លាញ់ល្អិតល្អន់សម្រាប់ប្រឡាក់

ca. Genah antene tan kengin ring pakubon sang lanang sedereng

ប្រឡាក់.

mebyekala.

ង. គប់គំនុំលេងលើស្លាញ់ល្អិតល្អន់សម្រាប់ប្រឡាក់ :

(4) Sajeroning pakrunan/pengelukuan patut :

၆. မံဟယဏာလပူဇနာဗျာသန္တဏ္ဍိယုပကဒပဟိပိခိတန္တိဟိန္ဒိမံ

- (4) Sang ayat palas merabian patut atur supeksa pailikitan riyin ring sang ရှုဗရဏာခါ. ပံဏထိလန္တိဗ္ဗိ တန္တိကန္တပထံပဗျဏရမကဏရဏာခါ rumawos (Pengadilan Negeri) wastu tinas apadang pemutuse kebawos ဏာပိဟာခါ. တရပုဗ္ဗရ. ဗျဏ္ဏိယာနံ ကရဏန္တိန္တိ ဂိရဏဏမဟာခိ nyapian, wawu prajuru/dulu nyiarang kewentenannya ring desa saha keni ပမ်လိန္တုလုဗ္ဗာန္တုဏာကပုဗ္ဗဏ္ဍိဏန္တိဗ္ဗိဗ္ဗိ.

pamelin kulkul manut perarem utawi manut dresta.

ပရဏာခါ.၇၆,

Pawos 51

၇. အာဇာနပလပူဇနာဗျာသန္တိဂိရမံ :

- (1) Tata cara palas merabian sekadi ring sor :

ဟ. ကရံပုဗ္ဗရဏယပမသိဒိမိကပိရုဏန္တိဗျာပိဗဏ္ဏာ .

ha. Nawur prebeya pesaksi sinalih tunggil sami matenga;

ခ. ပဏ္ဍိတသယရပာလိရပဟာသ .

na. Pagunakayan polih pahan pada;

ဓ. ပဏ္ဍိတဗျာ. အတ္တယရဘာဝရမာဝိကဏ္ဍေသိဂိခိဂိ, မရသန္တိန္တိန္တိဗျာ

ca. Pebekel, tadtadan soang-soang kekuasang niri-niri, sakewanten indik

ဂရိမန္တုဗျာသမံဟန္တုဗျာဗ .

warisan kekuasang antuk purusa;

စ. ဇာတ်တိုဦးစွာပဏိတကျဉ်းစိမ်းစွာစာသွင်းပွဲမိ

ra. Ngawuruhin miwah ngupajiwana pratisentana manut swadharmaning
ကျကျပက .

guru rupaka;

ဆ. စာပေပိယဉ္ဇာပကုဗ္ဗမိ ကျလူလူကုဗ္ဗာပပုဗ္ဗဇာတိစာသွင်း

ka. Nawur pamidanda penumbas kulkul manut pararem utawi manut
ဗြဗ .

dresta.

ဏ. ဇာတ်တိုဦးစွာပဏိတကျဉ်းစိမ်းစွာစာသွင်းပွဲမိ

da. Ngelung jinah bolong manut logika prajuru / dulu utawi manut
ဗြဗ .

dresta;

တ. စာပေပိယဉ္ဇာပကုဗ္ဗမိ ကျလူလူကုဗ္ဗာပပုဗ္ဗဇာတိစာသွင်း

ta. Mepamit saking merajan sang lanang.

ဋ. ပြာဇာတိစိမ်းစွာပဏိတကျဉ်းစိမ်းစွာစာသွင်းပွဲမိ

(2) Prade riwekas sang palas kecihna adung malih, patut :

ဟ. စာပေပိယဉ္ဇာပကုဗ္ဗမိ ကျလူလူကုဗ္ဗာပပုဗ္ဗဇာတိစာသွင်း

ha. Ngemargiang pawiwahan malih

ဏ. စာပေပိယဉ္ဇာပကုဗ္ဗမိ ကျလူလူကုဗ္ဗာပပုဗ္ဗဇာတိစာသွင်း

na. Kedanda nikel saking palase.

ပဒုတိယ နှစ်

Palet 3

အိန္ဒိယာပြည်

Indik Santana

ပရတနာပိ.၅၅

Pawos 53

၁။ မိစ္ဆာရတို့ကဲ့သို့ပင်ပရတနာပိ.၅၅ပရတနာပိ.၅၅ပရတနာပိ.၅၅

(1) Santana wenten kalih pawos sane keucap pratisentana miwah sentana ပင်ပရတနာပိ.

peperasan

၂။ ပြည်ပရတနာပိ.၅၅ပရတနာပိ.၅၅ပရတနာပိ.၅၅ပရတနာပိ.၅၅

(2) Pratisentana inggih punika sentana sane metu saking pawiwahan kepatut.

၃။ ပြည်ပရတနာပိ.၅၅ပရတနာပိ.၅၅ပရတနာပိ.၅၅ပရတနာပိ.၅၅

(3) Prade pawiwahan tan ngewetuang sentana kengin ngidih sentana antuk ပြည်ပရတနာပိ.၅၅ပရတနာပိ.၅၅ပရတနာပိ.၅၅ပရတနာပိ.၅၅

upasaksi sekala-niskala sane kewastanin sentana peperasan.

၄။ ပြည်ပရတနာပိ.၅၅ပရတနာပိ.၅၅ပရတနာပိ.၅၅ပရတနာပိ.၅၅

(4) Prade pawiwahan tan kepatut ngewetuang sentana, mangda tan kantung ပြည်ပရတနာပိ.၅၅ပရတနာပိ.၅၅ပရတနာပိ.၅၅ပရတနာပိ.၅၅

kewastanin bebinjat utawi astra, patut kemanggala antuk penyanggaskara.

ဂ. ဟေ့ကတပဏ်တံမိန္ဒကတင်္ဂါလာဏ္ဍပဟေ့ကတပဏ်ပဏ်

ra. Sane ngemanggehang sentana rajeg patut mapesadok ring Prajuru
ဗဏ်တံ တံမိန္ဒကတင်္ဂါလာဏ္ဍပဟေ့ကတပဏ်
Banjar tur Klian Banjar patut nyiarang ring banjar saha ngaturang
ဂံ ပဏ်ပဏ်ပဏ်ပဏ်

ring Prajuru desa adat.

ပဏ်ပဏ်, ၇၆,

Pawos 54

ဃ. တပဏ်တံမိန္ဒကတင်္ဂါလာဏ္ဍပဟေ့ကတပဏ်ပဏ်

(1) Ngamanggehang sentana manut dudonan patut makacihna arta berana
ပဏ်ပဏ်ပဏ်ပဏ်ပဏ်ပဏ်

pemerasan sane kesaksiang sekala-niskala.

င. ဟေ့ကတပဏ်ပဏ်ပဏ်ပဏ်ပဏ်ပဏ်

(2) Sapa sira ugi krama pacang ngidih sentana, patut mesadok ring Bandesa
ပဏ်ပဏ်ပဏ်ပဏ်ပဏ်ပဏ်

sanistane asasih sedereng pemerasan.

ဇ. ဟေ့ကတပဏ်ပဏ်ပဏ်ပဏ်ပဏ်ပဏ်

(3) Bandesa kewakilin antuk klian-klian banjar nyiarang ring sewidangan
ပဏ်ပဏ်ပဏ်ပဏ်ပဏ်ပဏ်

desa, sang sapa sira ugi rumasa tan lila mangda nguningang masengker
ပဏ်ပဏ်ပဏ်ပဏ်ပဏ်ပဏ်

kalih wuku sedurung pemerasan, ring Bandesa Adat;

၅. **မရကသပဗ္ဗဏ်နန္ဒရက္ခိန္ဒကသမိဂိရသံ :**

(2) Sane kepatut peras angge sentana kadi ring sor :

ဟ, ဂဗ္ဗဏပယိန္တိ .

ha. Jadma meagama Hindu;

က, ကျလဗ်ကသမိပုၤဖ, ပုၤဖကဗျာၤနွံၤရက္ခိန္ဒကသမိဂိရသံတရသာၤ

na. Kulawarga saking purusa, prade tan wenten kengin saking wadon

သမိဗျာၤနွံၤရက္ခိန္ဒကသမိဂိရသံကသမိပုၤဖ, သမိဗျာၤနွံၤရက္ခိန္ဒကသမိဂိရသံ

yaning taler tan wenten wawu kengin sekama-kama (sekita kayun);

ဇ, ကျလဗ်ကသမိပုၤဖတရိသမိဗျာၤနွံၤရက္ခိန္ဒကသမိဂိရသံ

ca. Keutamayang saking waris pancer kapurusa;

စ, သိကလိၤဗျာၤနွံၤရက္ခိန္ဒကသမိပုၤဖကဗျာၤနွံၤရက္ခိန္ဒကသမိဂိရသံ

ra. Sinalih tunggil mawiwit saking kulawarga tunggal sanggah utawi

ဗ်ကသမိဂိရသံ, ပယိဂဗ္ဗဏပယိန္တိ, ဗျာၤနွံၤရက္ခိန္ဒကသမိပုၤဖကဗျာၤနွံၤရက္ခိန္ဒကသမိဂိရသံ

merajan, paibon lan dadia, utawi ngambil anak tios sakewanten sang

ဗျာၤနွံၤရက္ခိန္ဒကသမိပုၤဖ

meagama Hindu.

၆. **ရသဗ်ကဗျာၤနွံၤရက္ခိန္ဒကသမိပုၤဖကဗျာၤနွံၤရက္ခိန္ဒကသမိဂိရသံ**

(3) Kengin ngangkat sentana langkung ring adiri, lanang wiadin wadon.

ပဗ္ဗဏ.၆.

Palet 4

သိန္နိဗျာၤနွံၤရက္ခိန္ဒကသမိဂိရသံ

Indik Warisan

හ. බිහිවන සහ භූමි භාවිතය සඳහා කටයුතු වන සියලුම පවතින

ha. Nerima saha nguwasayang tetamian paham keluhurannya, mekadi
තදුරු පාලන ක්‍රමය, විවිධ වේ. භූමි භාවිතය පිළිබඳව
ngerempon sanggah/merajan, Pura, saha pengupakaryannya miwah
සහ සියලුම පවතින.

ayah-ayahan pewaris.

ක. තදුරු පවතින සහ භූමි භාවිතය සඳහා කටයුතු වන සියලුම පවතින

na. Ngabenang pewaris saha ngelanturang upacara-upcara pitra yadnya;

ඞ. කුලයේ සියලුම පවතින සහ භූමි භාවිතය සඳහා කටයුතු වන සියලුම පවතින

ca. Naurin hutang-hutang pewaris manut pengelokika.

පවතින සියලුම පවතින,

Pawos 58

භූමි භාවිතය සඳහා කටයුතු වන සියලුම පවතින සියලුම පවතින :

Mungguwing waris kewaris ring Desa Pakraman Madenan luire :

ඞ. බිහිවන සහ භූමි භාවිතය සඳහා කටයුතු වන සියලුම පවතින සියලුම පවතින

(1) Risampun kelaksanayang Pitra Yadnya lan hutang-hutang pewaris buntas

කුලයේ, කුලයේ සියලුම පවතින සියලුම පවතින

ketawur, wawu warisan dados kepah.

ඉ. පහත පිටු ගිණුම් සඳහා විද්‍යාත්මකව පහත ක්‍රමවේදය, සහතික

(2) Para ahli waris sami polih pahan sangkaning pagunakaya, sajawaning
කර්. සිංහලයන්ගේ කණිවුරු වන ප්‍රදේශයේ පිටු ගිණුම් සඳහා
karang/tegal ayahan desa keemong antuk ahli waris kang sinanggah
සුළු ප්‍රදේශය.

krama ngarep.

ඉ. පිටු ගිණුම් සඳහා විද්‍යාත්මකව පහත ක්‍රමවේදය :

(3) Sinalih tunggil ahli waris kengin tan polih pahan prade :

හ. පිටු ගිණුම් සඳහා විද්‍යාත්මකව පහත ක්‍රමවේදය .

ha. Nilar kawitan lan sasaning agama Hindu

ක. වෙරළාලයේ පහත ක්‍රමවේදය .

na. Alpaka guru rupaka

ක. පිටු ගිණුම් සඳහා විද්‍යාත්මකව පහත ක්‍රමවේදය .

ca. Sentana rajeg kesah mawiwaha utawi pratisentana nyeburin soang-

ඉසාන්ත සහ ඉසාන්ති විද්‍යාත්මකව පහත ක්‍රමවේදය .

soang kabawos ninggal kedaton.

ඉ. ඉසාන්ත සහ ඉසාන්ති විද්‍යාත්මකව පහත ක්‍රමවේදය :

(4) Boya ahli waris, kengin muponin hasil anut dudonan, luire :

හ. පිටු ගිණුම් සඳහා විද්‍යාත්මකව පහත ක්‍රමවේදය .

ha. Sentana luh, selami durung kesah mawiwaha.

ක. පහත ක්‍රමවේදය විද්‍යාත්මකව පහත ක්‍රමවේදය .

na. Balu luh wiadin muani nyeburin (soang-soang boya sentana).

ဃ. သံသိကဏ္ဍိယဟိန္ဒိတရိယါ.

ha. Sang sinanggeh ahli waris

က. သံရလတိန္တရုတ္တကျိန္တက.

na. Sang kengin anggen sentana

ဆ. ပြုရမတဗြဲဗရက္ခန္တိန္တပဒ္ဒစိပဏိပပါလိကရမတ. ရလတိယါ

ca. Prade taler tan wenten cumpu ring panepas kerta Desa, kengin,

ကဏ္ဍသံစိသံစရတရမါ, ပိဏသိကမိန္တိဗြိ.

ketunasang ring sang Rumawos (Pengadilan Negeri).

ဇ. ပြုရမဒရက္ခဝတ္တရမလိပဒ္ဒဗျဗတိကမိပိဒု, ပဏ္ဍရဏ္ဍာဝဇရမာဝဇိန္တိဗြိ

(3) Prade jantos karang desa kepah utawi kasepilih, patut soang-soang nedunin

မက္ခမရမလဗပုဝါ. ဝ.

makrama desa ngarep.

မဗ္ဗဗ္ဗိကဒု

SASTHAS SARGAH

ဝိမာနကသမိမဗ္ဗ

WICARA LAN PAMIDANDA

ပဗ္ဗဗြိ. ငါ,

Palet I

ဟိန္ဒိန္တိဗြိ

Indik Wicara

စ. ပရမတ္ထဗျူဟာ၊ ရဟတိကျကပိနိရုဇာ -

ra. Paruman banjar tan kanutin kengin nunasang ring Bandesa;

ဆ. ဗဟုဇာတိဗျူဟာ၊ ရဟတိကျကပိနိရုဇာ -

ka. Bandesa tan prasida muputang katincepang ring panglingsir
ပိနိရုဇာ -

sinanggeh Kerta Desa;

မ. ပြုစုပစ္စည်းပစ္စည်းဗျူဟာ၊ ရဟတိကျကပိနိရုဇာ -

da. Prade taler pamatut panglingsir desa tan kacumponin katunasang ring
ပရမတ္ထဗျူဟာ၊ ပိနိရုဇာ -

paruman desa, sinanggeh wasananing pemutus ring desa.

ပရမတ္ထဗျူဟာ၊

Pawos 61

ဇ. မဟာဗျူဟာ၊ ရဟတိကျကပိနိရုဇာ၊ ရဟတိကျကပိနိရုဇာ -

(1) Sahanan wicara mewiwit kecorahan sakaluire sinanggeh nungkasin
ဆိပ်စက်ရေး၊ ပစ္စည်းဗျူဟာ၊ ရဟတိကျကပိနိရုဇာ -

daging awig-awig, pasuaran miwah pararem desa utawi banjar, prajuru
ရဟတိကျကပိနိရုဇာ၊ ရဟတိကျကပိနိရုဇာ -

desa patut digelis mawosin tan nyantos pesadok.

ဈ. မဟာဗျူဟာ၊ ရဟတိကျကပိနိရုဇာ၊ ရဟတိကျကပိနိရုဇာ -

(2) Sejaba wicara kadi ajeng patut yantosang pesadok sang nunas bawos.

پادشاهي، ۱۹۸۰

Pawos 63

۱. پادشاهي کي ٽي ٽيڙا ٻڌڻ ۽ ٽيڙا ٻڌڻ ۽ ٽيڙا ٻڌڻ

(1) Krama sane langkung ring tigang paruman ngelantur tan nawur urunan
ميدان ۽ ٽيڙا ٻڌڻ ۽ ٽيڙا ٻڌڻ .

miwah dedandan wenang kerampag..

۲. پادشاهي کي ٽيڙا ٻڌڻ ۽ ٽيڙا ٻڌڻ :

(2) Rarampagan ngangge tata cara kadi ring sor :

۱. پادشاهي کي ٽيڙا ٻڌڻ ۽ ٽيڙا ٻڌڻ

ha. Kalaksanayang antuk prajuru kasarengin antuk Krama Desane sekehe
ميدان ۽ ٽيڙا ٻڌڻ .

tigang diri maka saksi;

۲. پادشاهي کي ٽيڙا ٻڌڻ ۽ ٽيڙا ٻڌڻ

na. Sang ngerampag saking darsana ngambil barang utawi nyawenin
ميدان ۽ ٽيڙا ٻڌڻ .

tanem tuwuh, akehnya manut ring hutang sang kerampag;

۳. پادشاهي کي ٽيڙا ٻڌڻ ۽ ٽيڙا ٻڌڻ

ca. Prajuru miteketang mangda barang-barang sane kerampag digelis
ميدان ۽ ٽيڙا ٻڌڻ .

katebus, masengker awuku ring rahina pacang kaadol.

ပဏာမိကဏ္ဍပိတု,

Penyarikan Kalih,

ဂိဒေဆုမေဏ္ဍာ


GEDE SUMENDRA

က, ပိကကမာဏ်း

na. Pinaka Saksi :

ဆမာတေ့ကညာ,

Samat Tejakula



မိဂိဒေဂျီရီအဒါနာပုထရာ, ဧမိဏ

I GEDE GERIADANA PUTRA, SH

ပိဏ္ဍိဏ္ဍိကလမာဏကညာ,

Perbendah Desa Madenan



မိဂိဒေပုထုမေဏ္ဍာ, ဧမိဏ

I GEDE PUTU MERTHA, SH

မိဗျာ, နိဃိဇပိဝမိဏ္ဍိကမိဃိဇဝုဏ္ဏီဝုဏ္ဏီ

NIP. 19680912 199503 1 004

က. မသမ္မတပိဿယျာ :

ca. Maka murdha pamikukuh :

မိမိတို့၏အကြောင်းကို,

Mengetahui dan Telah Dicatatkan

ရက်စွဲ၊ ရက်စွဲ : :

Reg. Nomor :

ရက်စွဲ : :

Tanggal :

ဆွေမိဗျာရလုံ,

BUPATI BULELENG,



Handwritten signature of DRS. PUTU BAGIADA, MM

ရက်စွဲ၊ ရက်စွဲ၊ ရက်စွဲ၊

DRS. PUTU BAGIADA, MM